

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်အကျဉ်းချုပ်

Yangon Stock Exchange Market Summary

ရန်ကုန်စတော့အိတ်ချိန်း (YSX) တွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှ စက်တင်ဘာလအထိ အစုရှယ်ယာရောင်းဝယ်မှုပမာဏ စုစုပေါင်းမှာ မြန်မာကျပ်ငွေ ၁.၃ ဘီလီယံခန့်ဖြစ်ပြီး၊ အစုရှယ်ယာအရေအတွက် ၂.၇၉ သိန်းနီးပါးအရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ လွန်ခဲ့သော ၃ လ ကာလအတွင်း Block Trading (ရှယ်ယာအရေအတွက်အမြောက်အများရောင်းဝယ်ခြင်း) အစုရှယ်ယာအရေအတွက် ၄ သောင်းခွဲ အရောင်းအဝယ်ပြုလုပ်ခဲ့ပြီး အစုရှယ်ယာဝယ်ယူမှုပမာဏအနေဖြင့် ကျပ် ၁၃၉ သန်းခန့် ရှိခဲ့သည်ကို တွေ့ရသည်။

From July to September 2021, the total number of shares traded on the Yangon Stock Exchange (YSX) was more than 279,000 shares with total trading value of about MMK 1.3 billion. In the same trading period, the total number of shares traded via block trading system (trading above 10,000 shares of any YSX stock) was 45,000 shares with total trading value of about MMK 139 million.

STOCK	JULY-SEP HIGH (MMK)	JULY-SEP LOW (MMK)	AVERAGE DAILY VOLUME	TOTAL TRADING VALUE (MMK)
FMI	9,000	8,700	961	478.2 mil
MTSH	3,600	3,000	3,385	600.1 mil
MCB	8,100	7,700	42	18.4 mil
FPB	22,000	18,500	136	155.3 mil
TMH	2,800	2,600	319	48.3 mil
EFR	3,250	2,850	108	18.0 mil
AMATA	5,100	4,800	38	10.5 mil



OCT 6

FPB FY20-21
Record Date

KBZSC
Telegram
Channel



စာရင်းဝင်ကုမ္ပဏီသတင်း

Listed Companies' News Update

FMI Co., Ltd ၏ ဒါရိုက်တာနှင့် အလှည့်ကျဒါရိုက်တာ တာဝန်မှနှုတ်ထွက်ခြင်းနှင့် ပြန်လည်ခန့်အပ်ခြင်း

Ayala ကော်ပိုရေးရှင်းမှ အဆိုပြုခဲ့သည့် လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော အမှုဆောင်မဟုတ်သော ဒါရိုက်တာဖြစ်သူ Mr. Fernando Miranda Zobel de Ayala နှင့် အလှည့်ကျဒါရိုက်တာအဖြစ်တာဝန်ယူထားသည့် Mr. Jose Teodoro K. Limcaoco တို့သည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂ရက်မှ စတင်၍ တာဝန်မှနှုတ်ထွက်ခဲ့ပါသည်။

ထို့နောက် Ayala ကော်ပိုရေးရှင်းမှ Mr. Cezar Peralta Consing အား ဒါရိုက်တာအဖွဲ့ဝင်သစ်အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂ရက်မှစတင်၍ပြန်လည်ခန့်အပ်ခဲ့ပါသည်။ အဆိုပါ တာဝန်ခန့်အပ်မှုနှင့်အတူ Mr. Alberto Macapinlac de Larrazabal အား Mr.Cezar Peralta Consing မှ လုပ်ငန်းတာဝန်များ မဆောင်ရွက်နိုင်သည့် အချိန်အခါတွင် ကိုယ်စားဆောင်ရွက်ရန်အလှည့်ကျဒါရိုက်တာအဖြစ်တာဝန်ခန့်အပ်ခဲ့ပါသည်။

FPB Limited ၏ အစုရှယ်ယာရှင်များအားအသိပေး အကြောင်းကြားခြင်း

ပထမပုဂ္ဂလိကဘဏ်လီမိတက် (အများနှင့်သက်ဆိုင်သော ကုမ္ပဏီ)အား စတင်တည်ထောင်သူ တစ်ဦးဖြစ်သော ဒေါက်တာစိန်မောင် (ဥက္ကဋ္ဌ) သည် (၃၀.၈.၂၀၂၁)ရက်နေ့ နံနက်တွင် ဘဝတစ်ပါးသို့ ပြောင်းရွှေ့ကွယ်လွန်သွားကြောင်း နှင့် လုပ်ငန်းတာဝန်များကို ဒါရိုက်တာအဖွဲ့နှင့် အမှုဆောင်အရာရှိချုပ်ဦးဆောင်သော အကြီးတန်းစီမံခန့်ခွဲရေးအဖွဲ့မှ နေ့စဉ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း ဘဏ်၏ အစုရှယ်ယာရှင်များအား အသိပေးအကြောင်းကြားခဲ့ပါသည်။

FPB Limited ၏ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်အတွက် အမြတ်ဝေစုခံစားခွင့်ရှိရန် သတ်မှတ်ရက် ကြေညာခြင်း

ပထမပုဂ္ဂလိကဘဏ်၏ (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်အတွက် အမြတ်ဝေစုခံစားခွင့်ရှိရန် အစုရှယ်ယာနောက်ဆုံး ဝယ်ယူရမည့်နေ့ (Last Day to Trade) မှာ (၃၀-၉-၂၀၂၁) ရက်ဖြစ်ပြီး ရန်ကုန်စတော့အိတ်ချိန်းမှ Record date (၆-၁၀-၂၀၂၁) နေ့ပေး

FMI – Resignation & Appointment of Director & Alternate Director

Mr. Fernando Miranda Zobel de Ayala, currently a Non-Executive Director nominated by Ayala Corporation, and his nominated alternate director Mr. Jose Teodoro K. Limacaoco have resigned and stepped down from their roles on 2nd August 2021.

Ayala Corporation has nominated Mr. Cezar Peralta Consing as the new Non-Executive Director to the Board and Mr. Alberto Macapinlac de Larrazabal as the alternate director, with effect from 2nd August 2021.

FPB – Notice to Shareholders

First Private Bank Limited announced that Dr. Sein Maung, its chairman and founder, has passed away in the morning of 30th August 2021. The Board of Directors and the senior management led by the Chief Executive will manage the daily operations of the bank.

FPB – Notice of Record Date & Ex-Date for FY 2020-21

First Private Bank Limited announced that the last day to trade to be eligible for FY 2020-21 annual dividends is on 30th September 2021.



ပို့သည့် အစုရှယ်ယာရှင်များစာရင်းအရ အတည်ပြု သတ်မှတ်မည်ဖြစ်ပါသည်။ အဆိုပါအမြတ်ဝေစုများကို ပြင်ပ စာရင်းစစ် စစ်ဆေးပြီးပါက ဘဏ်မှအမြတ်ဝေစုခွဲဝေရာတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ တင်ပြ၍ ခွင့်ပြုချက်ရမှသာ အမြတ်ဝေစုခွဲဝေထုတ်ပေးသွားမည်ဖြစ်ကြောင်း အသိပေး ကြေညာထားပါသည်။

TMH ၏ လွတ်လပ်သော သီးခြားဒါရိုက်တာ နှုတ်ထွက် အနားယူကြောင်း အသိပေးကြေညာခြင်း

TMH ၏ လွတ်လပ်သော သီးခြားဒါရိုက်တာဖြစ်သည့် ဦးစိန်ဝင်းသည် (၂၇-၇-၂၀၂၁)ရက်နေ့တွင် ရုတ်တရက် ကွယ်လွန်သွားပါသဖြင့် ၂၀၂၁ခုနှစ်၊ ဩဂုတ်လ (၁၀)ရက်နေ့မှ စ၍ ရာထူးမှနှုတ်ထွက်အနားယူပြီးဖြစ်ကြောင်း အသိပေး ကြေညာခဲ့ပါသည်။ စာရင်းစစ်ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သော အဆိုပါစာရင်းစစ်ကော်မတီ၏ ဥက္ကဋ္ဌတာဝန်ကို TMH ကုမ္ပဏီ၏ လွတ်လပ်သောသီးခြား ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးသိန်းဇော်မှ ဆက်လက် တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။

The record date for YSX to deliver the shareholder list is on 6th October 2021. The Company will only proceed with dividend payments after reviewing the financials with external auditor and receiving approval from the Central Bank of Myanmar.

TMH – Resignation of Independent Non-Executive Director

TMH Telecom Public Company Limited announced the resignation of U Sein Win, its Independent Non-Executive Director and Chairman of Audit, Compliance and Corporate Governance Committee (ACCG), who passed away on 27th July 2021. The resignation is effective from 10th August 2021 and U Thein Zaw, who is an Independent Non-executive Director, will assume the Chairman role of ACCG.

စာရင်းဝင်ကုမ္ပဏီစီမံအုပ်ချုပ်မှုအဖွဲ့များ၏ ဆွေးနွေးသုံးသပ်မှုများ

Listed Companies' Management Discussions

EFR ကုမ္ပဏီ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ဝက်တာကာလ အတွက် ကုမ္ပဏီစီမံအုပ်ချုပ်မှုအဖွဲ့၏ ဆွေးနွေးသုံးသပ်မှု များ

EFR Public Company Limited ၏ စုစုပေါင်းဝင်ငွေသည် ယခင် ၂၀၂၀ နှစ်ဝက် တွင် ကျပ် ၈.၅၂ ဘီလီယံခန့်ရှိခဲ့ပြီး ယခု ၂၀၂၁ နှစ်ဝက် တွင် ကျပ် ၁၁.၃၆ ဘီလီယံခန့်ရှိခဲ့ပြီး ၃၃% ခန့် တိုးတက်လာခဲ့ပါသည်။ ထိုသို့ဝင်ငွေတိုးတက်လာခြင်းမှာ လက်အောက်ခံကုမ္ပဏီခွဲများအနက် အဓိကထောက်ပံ့ပို့ဆောင် ရေး လုပ်ငန်းခွဲများအနက် MRTW logistics, EFR GLE and Gold Shipping တို့၏ စွမ်းဆောင်မှုများမှာ ယခင်နှစ်ထက် ၈၂%, ၁၁၉% နှင့် ၉% အသီးသီး ပိုမိုတိုးတက်ဆောင်ရွက် နိုင်ခြင်းကြောင့်ဖြစ်သည်။ ထို့အပြင် EFR Trading Company Limited ၏ ဝင်ငွေမှာ စုစုပေါင်းဝင်ငွေ၏ ၅၀%ဖြစ်ပြီး ယခင် ၂၀၂၀ နှစ်ဝက်ထက် ၄၉% ပိုမိုတိုးတက်ခဲ့ပါသည်။

EFR – HY 2020-21 Interim Result – Management Discussion & Analysis

EFR Public Company Limited's total revenue for HY 2021 was MMK 11.36 billion, a 33% increase from HY 2020's revenue, mainly due to increase in the revenues for MRTW logistics, EFR GLE and Gold Shipping by 82%, 119% and 9% respectively from previous half year results. In addition, EFR Trading Company Limited, which accounts for 50% of the Group's revenue, increased by 49% compared to HY 2020.

Source - YSX



Breakdown of Net Profit & Comprehensive Income

	HY 2020	HY 2021	
DESCRIPTION	(Oct2019-Mar2020)	(Oct2020-Mar2021)	% CHANGE
	(Unaudited)	(Unaudited)	
EFR (Stand Alone)	110,187,823	(172,008,541)	-256%
MRTW Logistics	(6,587,534)	19,189,492	-391%
Multipack	(838,513)	204,009	-124%
UCS	(3,592,990)	10,907,526	-404%
EFR GLE	25,433,508	83,963,021	230%
MRTW Manufacturing	18,373,343	(74,920,695)	-508%
Gold Shipping	61,210,219	130,871,993	114%
EFR Trading	31,289,726	(8,874,210)	-128%
LDC Mandalay	28,017,237	(5,386,240)	-119%
A Logistics	-	1,414,382	
Share of Profit from Associates	(61,217,875)	(217,717,774)	256%
Total net income for the year	202,274,944	(232,357,039)	-215%
Intercompany transaction	(182,554,080)	-	
Total net income for the year	19,720,864	(232,357,039)	-1278%
Foreign Currency Translation	(64,552,916)	89,166,500	
Total comprehensive income for the year	(44,832,052)	(143,190,539)	219%

သို့သော် EFR ၏ အမြတ်ဝင်ငွေရရှိခဲ့မှုအနေဖြင့် ယခင် ၂၀၂၀ နှစ်ဝက်တွင် ကျပ် ၄၄.၈ သန်း အရှုံးပေါ်ခဲ့ရာမှ ယခု ၂၀၂၁ နှစ်ဝက်တွင် ကျပ် ၁၄၃.၂ သန်းခန့် အရှုံးပေါ်ခဲ့သည့်အတွက် အမြတ်ဝင်ငွေ ၂၁၉% လျော့ကျခဲ့ပါသည်။ ထိုသို့ အရှုံးပိုခဲ့ခြင်းမှာ လက်ရှိဖြစ်ပေါ်လျက်ရှိသော Covid-19 ကပ်ရောဂါအကြပ်အတည်းနှင့် အခက်အခဲများကြားကြိုးစား ဆောင်ရွက်ခဲ့ရသောကြောင့် ဖြစ်ပါသည်။

However, in terms of net profit, EFR realized a net loss of MMK 143.2 million in HY 2021, recording a profit decrease of 219% compared to HY 2020 which recorded a MMK 44.8 million net loss. The net loss is mainly due to challenging business conditions presented by Covid-19.

Source - YSX

MYANPIX တွင် ရင်းနှီးမြှုပ်နှံခြင်း

Investing in MYANPIX

၂၀၂၁ ခုနှစ် ဩဂုတ်လတွင် MYANPIX အညွှန်းကိန်းသည် လွန်ခဲ့သည့် ၂ နှစ်အတွင်းအနိမ့်ဆုံးရမှတ်ဖြစ်သည့် ၄၀၀ အမှတ်သို့ ကျဆင်းခဲ့ပြီးနောက်ပိုင်း စက်တင်ဘာလအစတွင် ၄၀၀ အမှတ်အထက်သို့ အနည်းငယ်ပြန်လည် မြင့်တက်လာခဲ့ပါသည်။ ပြီးခဲ့သည့် ၃ နှစ်တာကာလ၏ အညွှန်းကိန်းဇယားကို လေ့လာကြည့်ပါက MYANPIX သည် ၄၀၀ အမှတ်ဝန်းကျင်တွင် ဈေးကွက် ဝယ်လိုအားပုံမှန် ရှိနေသည်ကို တွေ့မြင်ရပြီး အမြင့်ဆုံးရမှတ် အဖြစ် ၅၀၀ အမှတ်သို့ရောက်ရှိခဲ့သည်ကို တွေ့မြင်ရသည်။ ပြီးခဲ့သည့် ၃ နှစ်တာကာလတွင် ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းအချက်အလက်များအရ YSX တွင်လက်ရှိ စတော့ရှယ်ယာဈေးနှုန်းများဖြင့် ပုံမှန်အရောင်းအဝယ် ဖြစ်ပေါ်နေပါက အချိန်ကာလတစ်ခုအတွင်း ဆုံးရှုံးနိုင်ခြေနည်းပါးပြီးဈေးနှုန်းအတက်ဘက်အလားအလာရှိသည်ကို တွေ့မြင်ရပါသည်။

MYANPIX rebounded slightly at the start of September 2021, after reaching the 2-year low of 400 points in August 2021. Looking at the 3-year monthly historical chart, MYANPIX seems to be supported around the 400-point mark (indicated in circle) with the 3-year high reaching close to 500 points. Should the current prices for YSX stocks hold with consistent volume, there is some medium-term upside potential with limited downside risk, according to the 3-year historical data.

MYANPIX (Oct 2018 – Sep 2021)



ဈေးကွက်မသေချာမရေရာသည့်အချိန်တွင် မိမိ၏ ရင်းနှီးမြှုပ်နှံမှုများကိုခွဲခြမ်းစိတ်ဖြာခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှု ဆုံးရှုံးနိုင်ခြေများကိုလျှော့ချနိုင်ပါသည်။ အဆိုပါခွဲခြမ်းစိတ်ဖြာခြင်းနည်းလမ်းများစွာထဲမှ MYANPIX ကဲ့သို့ ဈေးကွက်အညွှန်းကိန်းကို အခြေပြု ထားသော index များတွင်ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းလည်း ပါဝင်ပါသည်။

During times of uncertainty, it may be helpful to diversify your personal portfolio to minimize risk. One possible way to diversify is to invest in an index like MYANPIX.



လက်ရှိ KBZSC မှ ပုံမှန်အရောင်းအဝယ်ပြုလုပ်သည့် customer များအတွက် MYANPIX ကို အခြေခံထားသည့် (သို့) မိမိ၏ ရင်းနှီးမြှုပ်နှံမှုရည်မှန်းချက်နှင့် ကိုက်ညီမည့် ရင်းနှီးမြှုပ်နှံမှုများကို အကြံပြုပေးအပ်လျက်ရှိပါသည်။ အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက KBZSC ရုံးချုပ်သို့ ဖုန်း (သို့) email မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

At KBZSC, we are regularly advising our active customers to invest in MYANPIX-indexed investment portfolio or other portfolios catered to your specific investment goals. For more information, you can reach out to our KBZSC head office via phone or email.

KBZSC အွန်လိုင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံပေးဝန်ဆောင်မှု

KBZSC Online Consultation Service

လက်ရှိ Covid-19 အချိန်ကာလတွင် KBZSC မှ အရောင်းအဝယ်ပုံမှန်ပြုလုပ်သည့် active customer များအတွက် အထူးအစီအစဉ်အနေဖြင့် အွန်လိုင်းမှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအကြောင်းအရာများကို လွတ်လပ်စွာဆွေးနွေးနိုင်သည့် KBZSC Online Consultation Service ကို မိတ်ဆက်ပေးလိုက်ပါသည်။

We would like to introduce KBZSC Online Consultation Service for our active customers who wish to receive investment-related advice during the Covid-19 period.

KBZSC Online Consultation Service တွင် စာရင်းပေးသွင်းခြင်းဖြင့် -

By registering for KBZSC Online Consultation Service, you can -

- မိမိ၏ ရင်းနှီးမြှုပ်နှံမှုရည်ရွယ်ချက်အပေါ်အခြေခံ၍ ကိုယ်ပိုင် Investment Profile တစ်ခုကို တည်ဆောက်နိုင်ခြင်းနှင့်
- မိမိ၏ Investment Profile နှင့် သင့်တော်နိုင်သည့် ရင်းနှီးမြှုပ်နှံမှုများကို သိရှိနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါသည်။

- Build your own investment profile based on your investment objectives
- Realize investments that suit your investment profile

KBZSC Online Consultation Service ကို KBZSC တွင် ပြီးခဲ့သည့် ၆ လအတွင်း အရောင်းအဝယ်ပြုလုပ်ခဲ့ပြီး KBZSC Telegram Channel တွင် subscribe ပြုလုပ်ထားသည့် customer များသာ စာရင်းပေးသွင်းနိုင်မည် ဖြစ်ပါသည်။

KBZSC Online Consultation Service will be an exclusive service for customers who have traded with us in the past 6 months and have subscribed to our Telegram Channel.

KBZSC Securities Trading Department Contact Details

License No.	: 001	Website	: www.kbzsc.com
Telephone	: 01 230 7305 - 08	Facebook	: www.facebook.com/KBZSC
Email	: trading@kbzsc.com	Office Hours	: 9:00 AM - 4:30 PM (Monday - Friday)

Disclaimer:

The ideas expressed here should not be construed as an enticement to buy or sell the securities mentioned. The accuracy or completeness of the information provided cannot be guaranteed. All customers should carry out independent verification of information provided. No warranty whatsoever is given and no liability whatsoever is accepted for any loss howsoever arising whether directly or indirectly as a result of actions taken based on ideas and information found in this presentation.

